

သည်။ 桥梁坏了。②破戒：သိလဲ ~ သည်။ 破了戒。

ပျက်ကြုံ ကဲ <pyet kye> 损坏，损伤

ပျက်ကွန် ကဲ <pyet kwet> 疏忽，失职：တာဝန် ~ သည်။ 失职。/ ကတိ ~ သည်။ 说话不算数。

ပျက်ကွယ် ကဲ <pyet kwe> 损坏，消失，不守信用：စား ~ သည်။ 不信守诺言。/ မျက်စီ ~ သည်။ 眼睛瞎了。/ အမှန် စာရွေး ~ သူးတယ်။ 真理消失了。

ပျက်ကြုံ ကဲ <pyet kyei> 坏掉，坠毁：ခန္ဓာ ~ သည်။ 死亡。/ စီးပွား ~ သည်။ 经济破产。

ပျက်ခီးပျက်ခေါ် ကဲ၊ <pyet khyi: pyet khyaw> 嬉皮笑脸，不严肃

ပျက်ခေါ်ခေါ် ကဲ၊ <pyet khyaw gyaw> 嬉皮笑脸，不庄重

ပျက်ပျက်ခေါ်ခေါ် ကဲ၊ <pyet pyet khyaw gyaw> = ပျက်ချော်ချော်

ပျက်စီး ကဲ <pyet si:> ①损坏，毁坏：အသင်းများ ~ ကုန်း သည်။ 社团组织都被破坏了。/ မည်သို့စိုက်ပါးရမည်ကိုဖို့ သောကြာင့် ~ မြင်းများလည်းရှိသည်။ 因为不知道如何播种，所以也有坏了的。②(道德)败坏：အကျင့် ~ သူ 道德败坏的人 ③死亡：တိနာရေးပြုစုံတို့အခါး ~ သူး သည်။ 有些猪得猪瘟病死了。/ မျှေးဖွားစကောလေးယ်များရဲ့ ~ နှစ်း 婴儿死亡率

ပျက်စီးဆုံးပါး ကဲ <pyet si: hson: ba:> 损失

ပျက်စီးဆုံးရှုံး ကဲ <pyet si: bson: shon:> 损失

ပျက်စီးယိုယ်း ကဲ <pyet si: yo ywin:> 损坏，毁坏，腐烂：~ နေသာကြုံကိုစိုက်ထွေး 腐烂的有机物 / ~ နေသာအဆောက်အအုံများ 损坏了的建筑

ပျက်ဆုံး ကဲ <pyet hson:> 损坏，失败：ကြုံစဉ်သမျှ ~ ရင်သာ လည်းစိတ်ဓာတ်မကျေလင့်ပေး။ 虽然所有的计划都失败了也不应灰心。

ပျက်ဆွေး ကဲ <pyet hswei:> 腐朽，腐烂

ပျက်တီပျက်ချော် ကဲ၊ <pyet ti: pyet khyaw> = ပျက်ချော်ချော်

ပျက်ပျက်ပြန်း I ကဲ <pyet pyet pyon:> 损失干净，精光：စီးပွားကလဲ ~ စုံကော်မကျိုးမာ၊ ဘယ်ပိုလိုပေါ်ရှုံးနိုင်မှာလဲ။ 经济破了产，身体又不好，心情怎么能愉快呢？ II ကဲ <pyet pyet pyon:> 完完全全，精打光：ရှိသမျှ ~ အုံးရှုံး ခဲ့ရပါတယ်။ 一切都损失得一干二净。

ပျက်ပြား ကဲ <pyet pya:> 毁坏了，失败：စိတ်ဓာတ် ~ သည်။ 精神(士气)沮丧。/ အကြံ ~ သူးသည်။ 计谋破产了。

ပျက်ပြီး ကဲ <pyet pyo> 崩溃，倒塌：ကျော်ကြောင်ရွေးဟောင်း ပုထိုးစောင်များ ~ ပဲ၏။ 古老的佛塔因地震而倒塌。

ပျက်ပြန်း ကဲ <pyet pyon:> 毁坏，灭亡，崩溃，破产：အဖိုး တန်သစ်တော့များ ~ တိမ်ကော့သူးသည်။ 宝贵的森林被毁

坏了。

ပျက်ပြု၍ ကဲ <pyet pye> 毁坏，破灭，失败，失灵：ဆောင် နိုင်သင် ~ သည်။ 药失效了。/ စိမ်ကိုန်း ~ သူးတယ်။ 计划破灭了。/ အမိန့်အာဆာ ~ တယ်။ 命令无效。/ အော့ ~ သည်။ 起诉无效。

ပျက်ပြုပြု၍ ကဲ <pyet pye bye> 失效，摇摇欲坠，松松垮垮：အုပ်ချုပ်ရောက် ~ အချိန်ပေါ့ကွာ။ 政权处于岌岌可危的时候。

ပျက်ယွင်း ကဲ <pyet ywin:> 毁坏，损坏，衰坏：အိမ် ~ သူး သည်။ 房屋损坏。/ စီးပွားရေး ~ သည်။ 经济衰败了。/ စိမ်ကိုန်း ~ သည်။ 计划破灭。/ စား ~ တယ်။ 食言。/ အခြေအနေ ~ သည်။ 形势恶化。

ပျက်လပ် ကဲ <pyet lat> ①坏，毁：မျက်စီတောက် ~ သည်။ 一只眼睛坏了。②失职：အထုပ်ထာဝန် ~ သည်။ 失职。

ပျက်သိသိ ကဲ <pyet thi' dhi> 没滋没味，食之无味：ထင်း၊ ခါဗြာ ~ နှင့်အထားသူ့ပိုမျိုးဖြစ်သည်။ 汤做得没味道。

ပျက်သုတေသန်း ကဲ <pyet thon:> ①毁灭，灭亡，灭绝：စန်းအိမ် တွေ ~ ရှုံးစန်းသုတေသန်း၏။ 旧制度灭亡新制度和新社会建立起来了。②无用

ပျောက် ကဲ <pyaut> ①消失，消亡：သူးချင်စိတ် ~ သူးပြီ။ 想去的愿望没有了。②丢失，失落：က်စီးသော့ ~ သူးပြီ။ 自行车钥匙丢了。③消除，痊愈：အစာအိမ်နေဂါး ~ ပြီ။ 胃病痊愈了。

ပျောက်ကော့ ကဲ <pyaut kaw:> 绝迹，消亡

ပျောက်ကိုင်း ကဲ <pyaut kin:> 疾病痊愈，(危险)消除：အောင် ~ သူးပြီ။ 痘完全好了。

ပျောက်ကွယ် ကဲ <pyaut kwe> 消逝，消失，同义词还有：ပျောက်ပြိုး၊ ပျောက်တိမ်၊ ပျောက်ပို့၊ ပျောက်ပြု၊ ပျောက်ပြန်း 等，ထိုအချိန်မှစ၍သူ့သည်နိုင်ငံရေးဌာနုပါမှ ~ သူးသည်။ 从那时起，他就从政治舞台上销声匿迹了。

ပျောက်ပြုးမလာပျောက် ကဲ <pyaut khyin: m-hla' pyaut> 消失得无影无踪：ကျွန်းတော်နာရီယာဘယ်လိုမျှရာတွေ့ဆုံးပါမှ ~ သူးသည်။ 我的表丢了，怎么找也找不到。

ပျောက်စောရာ နဲ့ <pyaut sei hs-ya> 江湖医生

ပျောက်စဲ ကဲ <pyaut se:> 消失，消散：ငါးရောင်းကြောင်နှင့်ယူး ~ သူးပြီ။ 太阳出来，雾霭消散了。

ပျောက်ထုံး ကဲ <pyaut hspon:> 丢失，失踪

ပျောက်ပဲ ကဲ <pyaut pa'> (罕) = ပျောက်

ပျောက်ပျက် ကဲ <pyaut pyet> 消失，消亡

ပျောက်ပြုး ကဲ <pyaut pye> 消失：အေးခာတ် ~ သူးသည်။ 苦味消失了。/ မျှေးတိုင်းသည်အာနည်းရာမှ ~ သူးသည်။ 风暴减弱后逐渐消失。

ပျောက်ရှုံး ကဲ <pyaut sha'> 丢失，不复存在：~ သူးသော ပွဲည်းများ 丢失的东西